

ချက်ချင်း ဆေးကုသရန်အတွက်

ဖုန်း 000 ကိုခေါ်ပါ သို့မဟုတ် အနီးဆုံး အရေးပေါ် ဌာနသို့ သွားပါ။

ဘာသာပြန်နှင့် စကားပြန်

ဖုန်း 131 450 ကို ခေါ်ပြီး ဖုန်း 1800 360 000 ကိုတောင်းပါ။
အခမဲ့ ဝန်ဆောင်မှုဖြစ်ပါသည်။

စကားမပြောနိုင်သူ သို့မဟုတ် နားမကြားသူ

TTY ကို ကျွန်ုပ်တို့ လက်ခံသည်။ National Relay Service -
Help Desk 1800 555 660 မှတစ်ဆင့် ခေါ်ပါ

သင့် သဘောထားမှတ်ချက်ပေးပါ

သင့် သဘောထားမှတ်ချက်ကို ကျွန်ုပ်တို့ တန်ဖိုးထားသည်
အီးမေးလ် - advice@pcas.org.au
ဖုန်း - 1800 360 000

www.pcas.org.au

1800 360 000

နံနက် 7 နာရီ-10 နာရီ၊ တစ်ပတ် ခုနှစ်ရက်

ဗစ်တိုးရီးယား နာကျင်မှုသက်သာရေးဆိုင်ရာ စောင့်ရှောက်မှု အကြံပေး
ဝန်ဆောင်မှုကို ကျန်းမာရေးဌာနက ရန်ပုံငွေ ထောက်ပံ့ပေးထားပြီး တော်ဝင်
မဲလ်ဘုန်း ဆေးရုံက လုပ်ငန်းလည်ပတ်ပေးကာ ဗစ်တိုးရီးယား အစိုးရက
ပံ့ပိုးပေးထားသည်။

ဤထုတ်ဝေစာစောင်ကို စာလုံးကြီးကြီးဖြင့် ရယူရန်
လိုအပ်လျှင် National Relay Service 13 36 77 ကို
အသုံးပြုပြီး ဖုန်း 1800 360 000 ကိုဆက်ပါ သို့မဟုတ်
advice@pcas.org.au သို့အီးမေးလ်ပို့ပါ

Victorian Government, 1 Treasury Place, Melbourne
က ခွင့်ပြုပြီး ထုတ်ဝေသည်။

© ဗစ်တိုးရီးယားပြည်နယ်၊ ဒီဇင်ဘာ ၂၀၂၄ (၂၀၀၆၇၃၁)

ဗစ်တိုးရီးယား

နာကျင်မှုသက်သာရေးဆိုင်ရာ

စောင့်ရှောက်မှု

အကြံပေး ဝန်ဆောင်မှု



1800 360 000

နံနက် 7 နာရီ-10 နာရီ၊ တစ်ပတ် ခုနှစ်ရက်

ဗစ်တိုးရီးယားပြည်နယ်

နေရာတိုင်းရှိ လူတိုင်း

အတွက်



နာကျင်မှုသက်သာရေးဆိုင်ရာ စောင့်ရှောက်မှု၏ ရည်ရွယ်ချက်မှာ လူ့အသက်ကို အကန့်အသတ်ဖြစ်စေသည့် နာမကျန်းမှုဖြင့် နေထိုင်နေရသည့်လူများနှင့် မိသားစုများအတွက် လူ့ဘဝအရည်အသွေးကို မြှင့်တင်ပေးရန်ဖြစ်ပါသည်။

ဤအကြံပေး ဝန်ဆောင်မှု (Advice Service) သည် ဗစ်တိုးရီးယားပြည်နယ်ရှိ လူတိုင်းအတွက်ဖြစ်ပါသည်။

သင် လူ့အသက်ကို အကန့်အသတ်ဖြစ်စေသည့် နာမကျန်းမှုဖြင့် နေထိုင်နေရသလား။

သင်သည် လူ့အသက်ကို အကန့်အသတ်ဖြစ်စေသည့် နာမကျန်းမှုဖြင့် နေထိုင်နေရသူတစ်ဦးဦး၏ စောင့်ရှောက်သူ၊ မိသားစုဝင်၊ မိတ်ဆွေ သို့မဟုတ် အိမ်နီးချင်း တစ်ဦးဖြစ်ပါသလား။

အောက်ပါ မေးခွန်းများကို ကျွန်ုပ်တို့ ဖြေဆိုပေးနိုင်သည်-

- ကျွန်ုပ် ပံ့ပိုးကူညီပေးနေရသူကို နာကျင်မှုသက်သာရေးဆိုင်ရာ စောင့်ရှောက်မှုက မည်သို့ သက်သာအောင်လုပ်ပေးသနည်း။
- စောင့်ရှောက်သူတစ်ဦးဖြစ်ခြင်းနှင့်ပတ်သက်သည့် သတင်းအချက်အလက်ကို မည်သည့်နေရာတွင် တွေ့ရှိနိုင်သနည်း။
- သင့်တော်သော နာကျင်မှုသက်သာရေးဆိုင်ရာ စောင့်ရှောက်မှု လုပ်ငန်းဌာနကို မည်သို့ရှာရမည်နည်း။
- နာကျင်မှုသက်သာရန် ကျွန်ုပ် ဘာလုပ်နိုင်ပါသလဲ။ အော့ချင်အန်ချင်ခြင်း။ အသက်ရှူမဝဖြစ်ခြင်း။
- စဉ်းစားရမည့် လိုအပ်သည့်အရာနှင့် အစီအစဉ်ဆွဲရန် လိုအပ်သည့်အရာမှာ မည်သည်နည်း။
- နာကျင်မှုသက်သာရေးဆိုင်ရာ စောင့်ရှောက်မှုနှင့်ပတ်သက်၍ ကျွန်ုပ်၏ ကျန်းမာရေးစောင့်ရှောက်ပေးသူနှင့် မည်သို့ပြောဆိုရမည်နည်း။

သင်သည် လူ့အသက်ကို အကန့်အသတ်ဖြစ်စေသည့် နာမကျန်းမှုဖြင့် နေထိုင်နေရသူတစ်ဦးဦးကို စောင့်ရှောက်ပေးနေရသည့် ဆရာဝန်၊ သူနာပြု သို့မဟုတ် ကျန်းမာရေးစောင့်ရှောက်ပေးသူ တစ်ဦးဖြစ်ပါသလား။

ကျွန်ုပ်တို့၏ နာကျင်မှုသက်သာရေးဆိုင်ရာ စောင့်ရှောက်မှု အထူးပညာရှင် သူနာပြု သို့မဟုတ် ဆရာဝန်သည် အောက်တို့နှင့် ပတ်သက်၍ ကူညီပေးနိုင်သည်-

- ရောဂါလက္ခဏာ စီမံထိန်းချုပ်ပေးခြင်း
- ဆေးညွှန်းစာရေးပေးခြင်း
- ဆေးဝါးများကို စားဆေးမှ ထိုးဆေးသို့ ပြောင်းလဲပေးခြင်း
- အရေပြားအောက် အသားထဲ ဆက်တိုက် ဆေးသွင်းခြင်း (ဆေးထိုးအပ် ထိုးသွင်းခြင်း)
- ဆုံးဖြတ်ချက် ချမှတ်ခြင်းနှင့် ပြောဆိုမှုမလုပ်နိုင်သည့် ဘဝဆုံးခန်းတိုင်ရောက်လုချိန်၌ စောင့်ရှောက်မှု ကြိုတင်စီစဉ်ခြင်း

ကျွန်ုပ်တို့သည် ဆေးညွှန်းစာများ၊ လွှဲပို့မှုများ၊ ဆေးမှတ်တမ်းများ ရယူခြင်း သို့မဟုတ် ဒေသခံ ကျန်းမာရေးစောင့်ရှောက်ပေးသူများ၏ စောင့်ရှောက်မှုကို အစားထိုးပေးခြင်း တို့ကိုလုပ်ပေး၍ မရနိုင်ပါ။

1800 360 000

နံနက် 7 နာရီ-10 နာရီ၊ တစ်ပတ် ခုနှစ်ရက်

အခမဲ့နှင့် လျှို့ဝှက်သို့သိပ်လုပ်ပေးသည်
www.pcas.org.au